

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်း (နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်ဆိုင်ရာကန့်သတ်ချက်များအား ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း) နှင့် ပတ်သက်၍ (၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့)

မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော ဂျပန်နိုင်ငံသားများသို့
မြန်မာနိုင်ငံတွင် နေထိုင်သူများအားလုံးသို့

၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်

မေလ ၂၆ ရက်နေ့တွင် ဂျပန်အစိုးရသည် ယခုနှစ် ဇွန်လမှ စတင်ကျင့်သုံးမည့် COVID - 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ အသေးစိတ်နှင့် ပတ်သက်၍ စီမံချက်၏ အကျဉ်းချုပ်အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

○COVID - 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်အသစ် (COVID - 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးတိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်အသစ် (၂၈) အရ နိုင်ငံနှင့် ဒေသများ သတ်မှတ်ခြင်းနှင့် ပတ်သက်၍)
(ဂျပန်) https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2022C048.html

○နိုင်ငံတကာမှ လူအဝင်အထွက်များ ပြန်လည်စတင်ရန် ပြည်ဝင်ခွင့်အသစ်များအတွက် ဗီဇာလျှောက်ထားခြင်း
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

ယခုတစ်ကြိမ် စီမံချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ရန် လိုအပ်သည်ဟု အသိအမှတ်ပြုခံရသည့် မိသားစု/ အသိမိတ်ဆွေထံ အလည်အပတ်သွားရောက်ရန် ရည်ရွယ်သော နိုင်ငံခြားသားများသည် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ်သည့်အပြင် ခရီးသွားကုမ္ပဏီများက စီစဉ်သည့် အဖွဲ့လိုက်ခရီးစဉ်များတွင် ပါဝင်မည့် နိုင်ငံခြားသားများသည်လည်း ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

အဆိုပါ စီမံချက်အသစ်အရ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကျောင်းသားများ၊ နည်းပညာအလုပ်သင်သင်တန်းသားများနှင့် ခရီးသွားကုမ္ပဏီစသည်တို့က

လက်ခံဆောင်ရွက်ပေးသည့် အလည်အပတ်သွားရောက်မည့်သူများ စသည်တို့အပါအဝင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် ဗီဇာလျှောက်ထားရာတွင် ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကျောင်းများ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ခရီးသွားကုမ္ပဏီများ) သည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ နိုင်ငံတွင်းဝင်ရောက်မည့်သူ၏ ကျန်းမာရေးစစ်ဆေးမှုစနစ် (ERFS) အတွက် သတ်မှတ်ထားသည့် လျှောက်ထားမှုများကို ပြုလုပ်ပြီး ရရှိလာသော «လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ» ကို တင်ပြရန် လိုအပ်ပါသောကြောင့် ပထမဦးစွာ တာဝန်ယူလက်ခံမည့် တာဝန်ခံအား လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ပေးရန် တောင်းဆိုရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံထံမှ «လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ» ကို လက်ခံရရှိပြီးသူများအတွက်မူ ဂျပန်သံရုံး၌ ဗီဇာလျှောက်ထားရာတွင် အခြားလိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါ အမှတ်စဉ် ၁ အတိုင်း ဖြစ်ပါသည်။

သို့ရာတွင် မိသားစု၊ အသိမိတ်ဆွေထံ အလည်အပတ်ရည်ရွယ်ချက်ဖြင့် သွားရောက်သူများအတွက် «လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ» မလိုအပ်ပါ။

ဂျပန်သံရုံး ဗီဇာလျှောက်ထားရာကောင်တာတွင် လူစုလူဝေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာလျှောက်ထားမှုများအားလုံးကို ကြိုတင်ရက်ချိန်ယူစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကြိုတင်ရက်ချိန်းယူရန်နည်းလမ်းကို အောက်ပါ အမှတ်စဉ် ၂ တွင် ကြည့်ရှုနိုင်ပါသည်။

၁။ ဗီဇာလျှောက်ထားရန် အကျုံးဝင်သူများ

(၁) ကာလတိုနေထိုင်ခွင့် (စီးပွားရေးကိစ္စ)

ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် လုပ်ငန်းရေးရာဆက်သွယ်ခြင်း၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ငြာခြင်း၊ ဈေးကွက်လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်းနေထိုင်ပြီး ဝင်ငွေနှင့် အကျိုးခံစားခွင့် တစ်စုံတစ်ရာမရှိသော လုပ်ဆောင်ချက်များ။

○လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများ

(ဂျပန်) <https://www.mm.emb-japan.go.jp/profile/PDF%20file/2017business.jp.pdf>

(အင်္ဂလိပ်) <https://www.mm.emb-japan.go.jp/files/100312612.pdf>

(မြန်မာ) <https://www.mm.emb-japan.go.jp/files/100326385.pdf>

※ လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ (အထက်ပါ စာရွက်စာတမ်းများအပြင်

ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများက ကြိုတင်လျှောက်ထား
ရယူပေးရမည့် စာရွက်စာတမ်း)

- ※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန်
တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။

(၂) ကာလတိုနေထိုင်ခြင်း (Sightseeing အလည်အပတ်)

Sightseeing အလည်အပတ်ရည်ရွယ်ချက်ဖြင့် ကာလတိုနေထိုင်ခြင်း (ဂျပန်နိုင်ငံအတွင်း၌
တာဝန်ယူလက်ခံမည့်သူမှာ ခရီးသွား ကုမ္ပဏီစသည်တို့သာလျှင် ဖြစ်ရမည်)
※ တစ်ဦးချင်းစီ Sightseeing အလည်အပတ်သွားခြင်းအတွက် ဗီဇာအကျိုးသက်ရောက်မှုများကို
ယခုလတ်တလောကာလတွင် ဆက်လက်ရပ်ဆိုင်းထားဆဲ ဖြစ်ပါသောကြောင့် ဗီဇာလျှောက်ထားမှုကို
လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

○လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများ

(ဂျပန်) <https://www.mm.emb-japan.go.jp/profile/PDF%20file/2017sightseeing.jp.pdf>

(အင်္ဂလိပ်) <https://www.mm.emb-japan.go.jp/files/100312619.pdf>

(မြန်မာ) <https://www.mm.emb-japan.go.jp/files/100326390.pdf>

- ※ လျှောက်ထားမှု လက်ခံပြီးစီးကြောင်းထောက်ခံစာ (အထက်ပါ စာရွက်စာတမ်းများအပြင်
ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ခရီးသွားကုမ္ပဏီများက ကြိုတင်လျှောက်ထား
ရယူရမည့် စာရွက်စာတမ်း)
- ※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန်
တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။

(၃) ကာလတိုနေထိုင်ခြင်း (ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်း)

ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသော ဆွေမျိုးသားချင်းထံ အလည်အပတ်သွားရောက်မည့်သူ
များနှင့် အသိမိတ်ဆွေများ၏ သာရေးနာရေးကိစ္စအတွက် သွားရောက်မည့်သူများစသည့် ဂျပန်နိုင်ငံသို့
ကာလတိုလာရောက်ရန် လိုအပ်သည်ဟု အသိအမှတ်ပြုခံရသူများသာလျှင် ဗီဇာလျှောက်ထားနိုင်ပါ
သည်။

(မှတ်ချက်) အကြိမ်ကြိမ်ပြည်ဝင်ဗီဇာ (Multiple Visa) များ၏အကျိုးသက်ရောက်မှုကို
ယခုလတ်တလောကာလတွင် ဆက်လက်ရပ်ဆိုင်းထားဆဲ ဖြစ်ပါသောကြောင့် ဗီဇာလျှောက်ထားမှုကို
လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

○လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများ

(ဂျပန်) <https://www.mm.emb-japan.go.jp/profile/PDF%20file/2017relatives.jp.pdf>

(အင်္ဂလိပ်) <https://www.mm.emb-japan.go.jp/files/100312634.pdf>

<https://www.mm.emb-japan.go.jp/files/100312616.pdf>

(မြန်မာ) <https://www.mm.emb-japan.go.jp/files/100326394.pdf>

<https://www.mm.emb-japan.go.jp/files/100326389.pdf>

※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန် တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။

※ ဂျပန်နိုင်ငံသို့ သွားရောက်မည့် ရည်ရွယ်ချက်ကို သိသာထင်ရှားစေသည့် မင်္ဂလာဆောင်ဖိတ်စာ၊ ဆရာဝန် ဆေးထောက်ခံစာစသည်တို့၏ မိတ္တူကို တင်ပြရပါမည်။

※ ဂျပန်နိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် ဆွေမျိုးသားချင်း သို့မဟုတ် အသိမိတ်ဆွေက ဖိတ်ခေါ်သူ အနေဖြင့် သံရုံးများ၌ ဗီဇာလျှောက်ထားသည့်အခါ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး ဆိုင်ရာ စီမံချက်များကို အလေးထားလိုက်နာမည်ဖြစ်ကြောင်း ကတိပြုချက်များကို သဘောတူပြီး မှသာ ဖိတ်ခေါ်စာကို တင်ပြရန် လိုအပ်ပါသည်။

• ကတိပြုချက်များ :

(ဂျပန်) <https://www.mofa.go.jp/mofaj/files/100351133.pdf>

(အင်္ဂလိပ်) <https://www.mofa.go.jp/files/100351152.pdf>

• ဖိတ်ခေါ်စာ :

(ဂျပန်) <https://www.mofa.go.jp/mofaj/files/100351134.pdf>

(အင်္ဂလိပ်) <https://www.mofa.go.jp/files/100351153.pdf>

(၄) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများ

“Business manager”, “Intra-company transferee”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional”, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”, “Long-Term Resident”, “Dependent”.

○လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများ

(က) ဗီဇာလျှောက်လွှာ (ခါတ်ပုံကပ်ထားသော)

(ခ) နိုင်ငံကူးလက်မှတ်

(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ်

(ဃ) လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ (ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့်

ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများက ကြိုတင်လျှောက်ထားရယူပေးရမည့် စာရွက်စာတမ်း)
(မှတ်ချက်)

※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန်
တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။

(မှတ်ချက်) နေထိုင်ခွင့်အရည်အချင်း “Spouse or Child of Japanese”, “Spouse or Child of
Permanent Resident”, “Long-Term Resident”, “Dependent” များသည်
「လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ」 ရယူရန် မလိုအပ်ပါ။

သို့ရာတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပေးထားပြီး
သက်တမ်းကုန်ဆုံးနေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ဖြင့် ဗီဇာလျှောက်ထားမည်ဆိုပါက
ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ မိသားစုဝင်များထံမှ
「ကာလရှည်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် လျှောက်ထားခဲ့စဉ်က တင်ပြထားသော လုပ်ဆောင်
ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့်စာကို တင်ပြရန်လိုအပ်
ပါသည်။

(ဂျပန်) <https://www.moj.go.jp/isa/content/930005022.pdf>

(အင်္ဂလိပ်) <https://www.moj.go.jp/isa/content/930005023.pdf>

(မြန်မာ) <https://www.moj.go.jp/isa/content/001339113.pdf>

၂။ သံရုံးသို့ လာရောက်ရန်အတွက် ကြိုတင်ရက်ချိန်းယူရန် နည်းလမ်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံတွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု
အခြေအနေများအရ ဗီဇာလျှောက်ထားသည့် ကောင်တာတွင် လူစုလူဝေးဖြစ်ပေါ်ခြင်းကို
ရှောင်ရှားနိုင်ပြီး သံရုံးသို့ လာရောက်သူများ သတ်မှတ်ထားသော အကွာအဝေးတွင် စနစ်တကျ
စောင့်ဆိုင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ကြိုတင်ရက်ချိန်းယူစနစ်ကို ဆောင်ရွက်လျက်ရှိပါသည်။

ကောင်စစ်ဌာန ဗီဇာလျှောက်ထားသည့်ကောင်တာသို့ လာရောက်ရန်အတွက်
ကြိုတင်ရက်ချိန်းယူရန်နည်းလမ်း

အီးမေးလ် : ryoji@yn.mofa.go.jp

မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ် : (ဂျပန်၊ အင်္ဂလိပ်၊ မြန်မာဘာသာ)

၀ ၉ - ၅ ၀ ၁ - ၂ ၂ ၀ ၃

၀ ၉ - ၂ ၅ ၀ ၉ - ၅ ၄ ၅ ၅ ၃

အထက်ပါ အီးမေးလ်လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ်များသို့
အောက်ဖော်ပြပါအချက်အလက်များကို အကြောင်းကြားရပါမည်။

- သံရုံးသို့ လာရောက်မည့်သူ အမည်
- ဗီဇာလျှောက်ထားသူအမည်
- လျှောက်ထားလိုသည့် အချိန်နှင့်နေ့ရက် (လျှောက်ထားနိုင်မည့် အချိန်မှာ ၈:၃၀ မှ ၁၁:၀၀)
- သွားရောက်မည့်ရည်ရွယ်ချက် (Technical Intern Training/ Student/ Visiting Relative and friends etc.)
- ဆက်သွယ်ရန် (ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ 【မဖြစ်မနေထည့်သွင်းဖော်ပြရန်】)

၃။ အခြားဆက်စပ်သည့် သတင်းအချက်အလက်များ

(၁) ဂျပန်နိုင်ငံ၏ COVID - 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက် (၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့ နောက်ပိုင်း ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည့်သူများ) (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာ)

(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00209.html

(အင်္ဂလိပ်)) <https://www.mhlw.go.jp/stf/covid-19/bordercontrol.html>

(၂) ယခုတစ်ကြိမ် စီမံချက်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် (Call Center)

• ၀ ၁ ၂ ၀ - ၂ ၉ ၇ - ၆ ၉ ၉ (ဂျပန်ဘာသာဖြင့်သာ)

• ၀ ၁ ၂ ၀ - ၂ ၄ ၈ - ၆ ၆ ၈ (ဂျပန်ဘာသာဖြင့်သာ)

• ၀ ၅ ၀ - ၁ ၇ ၅ ၁ - ၂ ၁ ၅ ၈ (ဂျပန်ဘာသာ • အင်္ဂလိပ်ဘာသာ • တရုတ်ဘာသာ • ကိုရီးယားဘာသာ)

• ၀ ၅ ၀ - ၁ ၇ ၄ ၁ - ၈ ၅ ၅ ၈ (ဂျပန်ဘာသာ•အင်္ဂလိပ်ဘာသာ•တရုတ်ဘာသာ•

ကိုရီးယားဘာသာ)

လက်ခံဖြေကြားချိန် : ၉:၀၀ နာရီမှ ၂၁:၀၀ နာရီထိ (ပိတ်ရက်မရှိ)

(၃) နိုင်ငံတကာမှ လူ့အဝင်အထွက်များ ပြန်လည်စတင်ရန်အတွက် စီမံချက်အဆင့်ဆင့်နှင့် ပတ်သက်၍

(ဂျပန်) https://www.mofa.go.jp/mofaj/ca/cp/page22_003380.html

(အင်္ဂလိပ်) https://www.mofa.go.jp/ca/cp/page22e_000925.html

(၄) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍

(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html

(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html

(၅) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် သက်ဆိုင်သည့်

ပြည်ဝင်ခွင့်ငြင်းဆိုခြင်းဆိုင်ရာစီမံချက်စသည်တို့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန ၊ နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ (အကျဉ်းချုပ်)

(လူဝင်မှုကြီးကြပ်ရေးဌာန အင်တာနက်စာမျက်နှာ)

(ဂျပန်) : <http://www.moj.go.jp/isa/content/001347330.pdf>

<http://www.moj.go.jp/isa/content/001347329.pdf>

(အင်္ဂလိပ်) : <http://www.moj.go.jp/isa/content/001361129.pdf>

(၆) ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးနိုင်သော ကောင်တာ (သီးသန့်နေထိုင်စောင့်ကြည့်မှု တင်းကြပ်ခြင်း)

ဂျပန်နိုင်ငံတွင်းမှ : 0120-565-653

ပြည်ပနိုင်ငံများမှ : +81-3-3595-2176 (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာဖြင့်

စုံစမ်းမေးမြန်းနိုင်ပါသည်)

(၇) ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန (ပြည်ဝင်ခွင့် ငြင်းဆိုခြင်း၊ ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်း)

ဖုန်း : (ကိုယ်စားလှယ်) 03-3580-4111 (လိုင်းခွဲ 4446, 4447)

(၈) ဂျပန်နိုင်ငံတွင်း နေထိုင်သူနိုင်ငံခြားသားများ ထောက်ပံ့ရေးစင်တာရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာ၊ သတင်းအချက်အလက်များ

ဖုန်း : 0570-011000 (လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပြီး ဂျပန်ဘာသာစကားအတွက်နံပါတ် 「၁」ကို

ရွေးချယ်ပြီးနောက် နံပါတ် 「၅」 ကိုနှိပ်ပါ။) အချို့ IP ဖုန်းများဖြင့် ခေါ်ဆိုလျှင် 03-5363-3013

■ မေးမြန်းစုံစမ်းရန် : ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန

ဖုန်း : 95-1-549644~549648

အီးမေးလ် : ryoji@yn.mofa.go.jp